

ပျားကို ။ ထားသည်။ 封锁军事消息。
 မှောင်ပျိုးချိန် န၊ <hmaun za' pyo: gyein> 天刚黑时，傍晚，黄昏
 မှောင်တရံ န၊ <hmaun t-yi yi> (罕)暮色苍茫
 မှောင်နက် က၊ <hmaun net> 漆黑，黝黑：လမိုက်ညဖြစ်သဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ~ နေသည်။ 因是月黑夜，周围一片漆黑。 / အသားအရောင် ~ နေသည်။ 肤色黝黑。
 မှောင်နှင့်မည်းမည်း က၊ <hmaun hnin' me: me:> 黑漆漆，黑洞洞
 မှောင်မိုက် န၊ <hmaun mait> 黑暗，漆黑
 မှောင်မည်း န၊ <hmaun me:> 黑暗，漆黑：မီးပျက်သဖြင့် တိုက်လုံး ~ နေသည်။ 灯坏了，整个楼漆黑一片。 / ညဉ့်သန်း ကောင်မှောင်မှောင်မည်းမည်းဖြစ်နေခိုက် 在漆黑的深夜
 မှောင်မှိုင်း န၊ <hmaun hmain:> 阴霾，昏暗：မိုးရိပ်ကြောင့် ကောင်းကင်တစ်ခုလုံး ~ နေသည်။ 由于阴云遮盖，整个天空昏沉沉的。
 မှောင်ရိ န၊ <hmaun yi> 昏暗，朦胧：~ စနေဝင်ပျိုးပျားတွင် 在暮色苍茫中
 မှောင်ရိပျိုးပျားအချိန် န၊ <hmaun yi phyo: phyay: a-khyein> 黄昏
 မှောင်ရိ က၊ <hmaun yi yi> (天色)阴沉沉
 မှောင်ရိပ် န၊ <hmaun yeit> 阴影，阴暗的角落
 မှောင်အိတ် န၊ <hmaun a-ti'> 一片黑暗：~ ကျနေသည်။ 黑暗笼罩着一切。 / ~ ပြည့်ပုံးသောခေတ်ဟောင်း 暗无天日的旧社会
 မှိုင်း က၊ <hmain> 垂头丧气，无精打采，发呆：သူ့ကိုကြည့် ခတာအမြဲ ~ နေတာ။ 他看上去总是那样无精打采的。 / ~ တိုင်တိုင်ဖြစ်နေသည်။ 变得无精打采。 / ကလေးပျားနေမ ကောင်းလျှင် ~ တတ်သည်။ 孩子有病时显得发蔫。
 မှိုင်းငေး က၊ <hmain ngei:> 发呆
 မှိုင်းတိုမှိုင်းတိုင် က၊ <hmain ti' hmain tain> 垂头丧气，无精打采
 မှိုင်းတွေ က၊ <hmain twei> 发呆，愣着：သူမသည်ခပ်လေးလေး ပြောပြီး ~ ငေးမောနေမိသည်။ 她慢慢地说完话就发起呆来。
 မှိုင်းတွေချ က၊ <hmain twei khya'> 发呆，无精打采：မိတ် ညစ်ပြီး ~ နေ၍အကျိုးထူးမည်မဟုတ်။ 忧愁、精神不振是没有用的。
 မှိုင်းတွေတွေ က၊ <hmain twei dwei> 垂头丧气，无精打采：အကြံမအောင်၍ ~ ဖြစ်နေသည်။ 因计划没实现而无精打采。
 မှိုင်း I န၊ <hmain:> 朦胧，昏暗：မိုးကောင်းကင်တစ်ခုလုံး ~ နေသည်။ 整个天空阴沉沉的。 II န၊ <hmain:> ①烟，烟雾② 迷惑人的烟幕

မှိုင်းကျည် န၊ <hmain: kyi> 【军】烟幕弹
 မှိုင်းရိုး န၊ <hmain: go:> 烟雾，黑烟
 မှိုင်းရိုးတိုက် က၊ <hmain: go: tait> 烟熏
 မှိုင်းခံ က၊ <hmain: khan> 受烟熏：(往孔明灯内)充烟 气：မီးပုံးပျံ ~ ပြီးလွတ်သည်။ 往孔明灯里充烟后放上天空。
 မှိုင်းချ က၊ <hmain: khya'> 放烟幕
 မှိုင်းငွေ န၊ <hmain: ngwei> 烟
 မှိုင်းငွေရိုက် က၊ <hmain: ngwei' yait> 烟熏
 မှိုင်းစွဲ က၊ <hmain: swe:> 沾满油烟：မီးဖိုချောင်မှာ ~ နေ သည်။ 厨房里沾满油烟。
 မှိုင်းဆေး န၊ <hmain: zei:> (医病用)熏药
 မှိုင်းညို က၊ <hmain: nyo'> 朦胧，烟雾弥漫：ကောင်းကင် တစ်ခုလုံး ~ နေသည်။ 天色灰蒙蒙的。 / မှိုင်းမှိုင်းညိုညိုနှင့် မြင့်မားသောတောင်ထွတ် 云雾缭绕的高山顶峰
 မှိုင်းညို က၊ <hmain: nyo> = မှိုင်းညို
 မှိုင်းတိုက် က၊ <hmain: tait> ①薰，施放烟幕：မြင်ပနေနိုင် အောင် ~ သည်။ 用烟熏蚊子。②蒙蔽：ဝါခဲဖြန့်ပြီး ~ နေ သည်။ 利用宣传手段来蒙蔽(别人)。
 မှိုင်းထိုင်း က၊ <hmain: htain> 萎靡不振，迟钝
 မှိုင်းပျံ န၊ <hmain: pya'> 朦胧：အဆောက်အဦကြီးများကို ~ စွာမြင်နေရသည်။ 高大的建筑物隐约可见。
 မှိုင်းပျံပျံ က၊ <hmain: pya' bya'> 朦胧地
 မှိုင်းပုံး န၊ <hmain: bon> 烟幕弹
 မှိုင်းမ က၊ <hmain: ma'> 扶助，保佑：လွတ်လပ်ရေးရလိုလျှင် နတ်ဒေဝါ ~ တော်မူပါဟုဆိုတောင်းနေ၍မဖြစ်။ 要获得独立不能靠祈祷天神。
 မှိုင်းမိ က၊ <hmain: mi'> 受蒙蔽，受骗上当：နယ်ချဲ့ထိုင်းမှိုင်း မိရအောင်သတိထားပါ။ 要警惕，不受帝国主义的蒙骗。
 မှိုင်းမှိုင်းမှိုင်း က၊ <hmain: mo' mo'> 朦朦胧胧，阴沉沉
 မှိုင်းမိုက် န၊ <hmain: mait> = မှိုင်းမှောင်
 မှိုင်းမည်း န၊ <hmain: me:> = မှိုင်းမှောင်
 မှိုင်းမှောင် န၊ <hmain: hmaun> 昏暗：ပုံနှင့်မီးခိုးပျားလုံးထဲ ကာ ~ သွားသည်။ 尘烟腾空而起，搞得天昏地暗。
 မှိုင်းမှန် န၊ <hmain: hmon> 朦胧：မြင်ကွင်းတစ်ခုလုံး ~ နေ သည်။ 看到的是一片朦胧的景象。 / ကောင်းကင်တစ်ခုလုံး မှိုင်းမှိုင်းမှိုင်းဖြစ်နေသည်။ 整个天空都是阴沉沉的。 / နေ မထွက်သေး၍နင်းပျား ~ ဝေရီနေ၏။ 太阳还没出来，大雾笼罩着天空。
 မှိုင်းရိ န၊ <hmain: yi> = မှိုင်းမှန်
 မှိုင်းရုံ န၊ <hmain: yon> 熏烤房
 မှိုင်းလုံး န၊ <hmain: lon:> 烟幕，烟雾：လွတ်လည် ~ 施 放的烟幕
 မှိုင်းလုံးကော်ဇော န၊ <hmain: lon: kaw zaw:> ①刻花地